

တရာတ် - မြန်မာ  
汉 缅 对 照

တရာတ်ရိုးရာကျင့်ဝတ်နီတိအခွန်းတစ်ရာ

---

# 中華傳統美德壹百句

တရာတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီအကြံပေးရုံး  
ယဉ်ကျေးမှုလွှဲလာရေးနှင့်ရှုံးဟောင်းသုတေသနပြုလုပ်ရေးဗဟိုဌာနက ပြုစာည်

国务院参事室 中央文史研究馆 编

ကျွန်းဇော်၊ ကျောက်ချိုင်ကျင်း၊ ဂုသီ ဘာသာပြန်သည်

张卫国 赵彩军 吴迪 译

人 大 出 版 社

GUANGXI NORMAL UNIVERSITY PRESS  
广西师范大学出版社

တရာ် - မြန်မာ  
汉 缅 对 照

တရာ်ရိုးရာကျင့်ဝတ်နိတိအခွန်းတစ်ရာ

---

中華傳統美德壹百句

တရာ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီအကြံပေးရုံး  
ယဉ်ကျေးမှုလေးလာရေးနှင့်ရေးဟန်ကောင်းသုတေသနပြုလုပ်ရေးဗဟိုဌာနက ပြုစာည်  
国务院参事室 中央文史研究馆 编  
ကျွန်းဇူးကို၊ ကျောက်ချိုင်ကျွေး၊ ရုသိ ဘာသာပြန်သည်  
张卫国 赵彩军 吴迪 译

## 图书在版编目（CIP）数据

中华传统美德壹百句：汉缅对照 / 国务院参事室，  
中央文史研究馆编；张卫国，赵彩军，吴迪译。—桂林：  
广西师范大学出版社，2015.7

ISBN 978-7-5495-7022-5

I. ①中… II. ①国…②中…③张…④赵…⑤吴…  
III. ①品德教育—中国—通俗读物—汉语、缅语  
IV. ①D648-49

中国版本图书馆 CIP 数据核字（2015）第 162033 号

广西师范大学出版社出版发行

（广西桂林市中华路 22 号 邮政编码：541001  
网址：<http://www.bbtpress.com>）

出版人：何林夏

全国新华书店经销

桂林广大印务有限责任公司印刷

（桂林市临桂县秧塘工业园西城大道北侧广西师范大学出版社集团  
有限公司创意产业园 邮政编码：541100）

开本：880 mm × 1 240 mm 1/32

印张：7.75 字数：255 千字 图：120 幅

2015 年 7 月第 1 版 2015 年 7 月第 1 次印刷

定价：78.00 元

---

如发现印装质量问题，影响阅读，请与印刷厂联系调换。

## 前 言

中华传统美德是中华民族在长期生产生活实践中形成和发展起来的，是中华传统文化之精髓。它具有跨越时空的永恒魅力，对培育和弘扬社会主义核心价值观具有不可替代的作用。数千年来，中华民族形成了“修身、齐家、治国、平天下”的完整思想道德文化体系。而修身，即个人的道德修养和人格养成，则带有基础性和本源性。因此，弘扬中华传统美德，必须注重个人品德的养成，增强做中国人的骨气和底气。

本书精选了上自先秦下迄晚清，涵盖文、史、哲、政等多个领域的经典名句，按照自强、诚信、仁义、智勇、正气、孝慈、廉耻、礼敬、勤俭、中和十个修身德目分类。我们坚持古为今用的方针，针对社会主义精神文明建设的现实需求，取其精华，去其糟粕，力求简明扼要、易于传播，不囿于通常的学术分类和编纂体例。本书所选的 100 条经

典名句，邀请著名文史专家作注释和解读，请当代著名书法家以书法、篆刻等艺术形式予以表现，配以若干幅兼具思想性和艺术性的古典名画作插图。

中国共产党是中华传统美德的传承者和弘扬者。在新民主主义革命和社会主义建设时期，毛泽东等老一辈革命家和无数革命先烈与先进模范人物，在这方面均有许多思想深邃、脍炙人口的经典名言。它们同历代先贤的论述是一脉相承的，我们将陆续整理、选编出版。

国务院参事室 中央文史研究馆

2014年8月1日

## ၃၅။ ကျမ်းပြီးစကား ၃၇။

တရုတ်ရိုးရာကျင့်ဝတ်များသည် တရုတ်လူမျိုးများ ကြောရှည်သော ကုန်ထုတ်လုပ်မှုကာ လနှင့် ဘဝလက်တွေ့ဆောင်ရွက်မှုကာလထဲတွင် ဖြစ်ပေါ်လာ၍ တိုးတက်လာခြင်းဖြစ်ပြီး တရုတ်ရိုးရာယဉ်ကျေးမှု၏အနှစ်သာရဖြစ်သည်။ ငြင်းသည် အခါန်နှင့် လွင်ပြင်ကို ကျော်ဖြတ်နိုင်သော အစဉ်အမြဲဆဲဆောင်ရွက်ရှိသည်။ ဆိုရှယ်လတ်အမြဲတေတနိုးအမြဲငိုးပြုစိုးဆောင်ရွက်ရှိသည်။ ဖြန့်ဖြေးရေးအတွက် အစားမထိုးနိုင်သော အကျိုးသက်ရောက်မှုရှိသည်။ ရေးနှစ်ပေါင်းဆောင်ချိတည်းက တရုတ်လူမျိုးတို့တွင် ကိုယ်ကျင့်တရားစောင့်ထိန်းခြင်း၊ မျိုးရိုးတူမိသားစုကြိုးကို ချမ်းသာအောင် ထိန်းသိမ်းခြင်း၊ နိုင်ငံတစ်ခုကို အေးချမ်းသာယာအောင် အပ်ချုပ်ခြင်း၊ တစ်ကမ္ဘာလုံးသာယာအောင် ဆောင်ရွက်ခြင်းဟူသော ကောင်းမွန်သော အကျိုးစာရို့အုပ်သည်။ ပြီးလျင် ကိုယ်ကျင့်တရားစောင့်ထိန်းခြင်း ဆိုသည်မှာ မိမိ၏အကျင့်စာရို့အုပ်နှင့် သဘောသဘာဝပြုစုံပျိုးဆောင်ရေးဖြစ်၍ အခြေခံအရင်းအမြစ် ဖြစ်သည်။ ထို့ကြောင့် တရုတ်ရိုးရာကျင့်ဝတ်များဖြန့်ဝေရာတွင် မိမိ၏ အကျင့်စာရို့အုပ်ပြုစုံပျိုးဆောင်ရေးကို အလေးထားရမည်။ တရုတ်လူမျိုး၏ရဲခွဲ့နှင့် မိမိကိုယ်ကို ယုံကြည်စိတ် တိုးမြှင့်ရမည်။

ချင်မင်းဆက်ခေတ်မတိုင်မိကာလမှစ၍ ချင်းမင်းဆက်ခေတ်နှောင်းပိုင်းကာလအထိ စာပေ၊ သမိုင်း၊ ဒသနီကဗောဇာ၊ နိုင်ငံရေးစသောနယ်ပယ်များက ဂန္ဓိဝင်မြောက်နာမည် ကျော်စကားမွန်များကို

ဤစာအပ်ဘင် ရွှေးချယ်ဖော်ပြထားကာ ကိုယ်ထူကိုယ်ထဲ၊ ရီးသားဖြောင့် မတ်ကတိတည်မှု၊ ကြိုင်နာမှုနှင့် တရားမျှတည်၊ သူရသတ္တိနှင့် လိမ္မာပါးနှင့် မှန်ကန်သည့်စိတ်ဓာတ်၊ သားသမီးဝတ်နှင့်ချစ်ခင်ယူယခြင်း၊ ရီးသားသန်ရှင်းခြင်းနှင့် အရှက်အကြောက်ရှိခြင်း၊ လောကဝတ်များ ကြိုးစားဆောင်ရွက်နှင့် ချွောက်နှင့် မဆိုမပဋိပဒါ တရားအရ အနေး(၁၀)ခန်းခွဲခြားထားသည်။ ကျွန်းတော်တို့သည် အတိတ် အရာများကို ပစ္စာဖွံ့ဖြိုးအတွက် အသုံးချဟနော်သော လမ်းညွှန်ချက်နှင့် ဆိုရုယ်လစ်စီတ်ဓာတ် ယဉ်ကျော်မှုတည် ထောင်ရေးလက်ရှိအခြေအနောက် လိုအပ်ချက်အရ အနှစ်ထုတ်အကာပယ်ဟူသည် ဆိုရီးစကားအတိုင်း တိုတိရှင်းရှင်းနှင့် လိုရှင်းရောက်နှင့်ရန်။ လွယ်ကူစွာဖြန့်ဖြူးနှင့်ရန် သမားရီးကျသတေသနမျိုးခွဲခြင်းနှင့် ပြုစခြင်း ပုံသေသတ်မှတ်မထားပေ။ ဤစာအပ်ဘင် ရွှေးချယ်ထည့်သွင်းသော ဂန္ထဝင်မြောက်စကားမွန် ၁၀၀ ကို နာမည်ကျော်ထင်ရှားသော စာပေနှင့် သမီးပေါ်ပညာရှင်များဖြစ်တို့ရှုံးရှိ နှိုကာထည်။ အနောက် အမိပွားယုံဖွင့်ဆိုသည်။ ယခုအတော်လက်ရေးလုပ်ဆရာများ ဖိတ်ခေါ်ပြီး လက်ရေးလု၊ တံဆိပ်တုံးပေါ် စာလုံးထွင်းခြင်းစသော အနုပညာနည်းလမ်းများဖြင့် ဖော်ပြသည်။ အတွေးအခေါ်ရသော အနုပညာရာသနှင့် ပြည့်စုံသော ရွှေးသနနာမည်ကျော်ပန်းချို့ကားများကို သရုပ်ဖော်ပုံအဖြစ် ထည့်သွင်းထားသည်။

တရာ်တွန်ဖြူးနှစ်ပါတီသည် တရာ်ရီးရာကျော်ဝတ်၏ အမွှဲလက်ဆင့်ကမ်းသူနှင့် ဖြန့်ဝေသူဖြစ်သည်။ နယူးဒီဇိုကရက်တစ်တော်လှန်ရေးနှင့် ဆိုရုယ်လစ်တည်ဆောက်ရေး ကာလတွင် မော်စီတုန်းစသော ပထမမျိုးဆက်တော်လှန်ရေးသမားများနှင့် တော်လှန်ရေးတွင် အသက်စွန်းခဲ့သော အာဇာနည်များ၊ စံပြပုဂ္ဂိုလ်များသည် ဤကဏ္ဍအွေး အတွေးအခေါ်နှုန်းနဲ့သော၊ လူတိုင်းလက်ခံ၍ ပြောဆိုနေကြသော ဂန္ထဝင်မြောက်စကားမွန်များကို မိန့်ဆိုခဲ့သည်။ ငွေးတို့သည် သမီးအဆက်ဆက်က ရေးသူတော်စင်များ၏ မိန့်ဆိုချက်နှင့် တူသည့် တွေးခေါ်များထဲမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျွန်းတော်တို့ ဆက်လက်ပြုစရွှေးချယ်၍ ပုံနှိပ်ထုတ်ပေးမည်။

တရာ်ပြည့်သူသမ္မတနှင့်နှင့်တော်ကောင်စီအကြံပေးရုံး  
ယဉ်ကျော်မှုလေ့လာရေးနှင့်ရေးဟောင်းသူတေသနပြုလုပ်ရေးဗဟိုဌာန  
၂၀၁၄ ခန့်ခွဲ ၁၇၈

## 学术顾问

饶宗颐 戴 逸 汤一介 程毅中  
傅璇琮 王 蒙 袁行霈 杨福家  
许嘉璐 刘梦溪 薛永年 冯骥才  
刘大钧 陈祖武 赵德润 陈 来  
于 丹

(以年龄为序)


သုတေသနအကြံပေးပိုဂ္ဂလ်များ

ရောင်ကျိုးယဉ် တိုက်ထိ ထန်းယီးကျက် ချိန်ထိကျိုး  
ဖူဆဲမြို့ ဝင်စွန် ယွမ်ရှင်စိတ် ထံဖူကျား  
ရှာကျားလွတ် လျှော့ခွန်းရှိုး ခဲ့ယုံညာ၏ ဖုံကျိုးချိုင်  
လျှော့တတ်ကျင်း ချိန်ဇူး ကျောက်တိန်ရွှေ ချိန်လှိုင်  
ယူသန်း

(အသက်ကြိုးငယ်အလိုက် နာမည်စဉ်သည်)



北宋范中  
立嘉山行旅  
固  
芥子园



### 溪山行旅图

[宋]范宽 缂本水墨

206.3cm×103.3cm

台北“故宫博物院”藏

北宋初期范宽的名作《溪山行旅图》，描绘了高山大川与山间驮运的人骑，着意显现巍巍高山“远望不离座外”的雄伟崇高之感，突出表现了对大自然的由衷敬畏，同时也展现了人类作为自然一部分在其中的自强生息及其与自然的和谐相处。作品体现了早期山水画“以形媚道”的传统。

ပုဂ္ဂနိုက်အမည် - ရှိုးဆန်းတောင်ခနီးသွားပုံ

ဇော် - ဆုံးမင်းဆက်ဇော် ( အေဒီ ၉၆၀ - အေဒီ ၁၂၇၉ )  
လရှုံးခွဲ့သူ - ဖိန့်ခွဲ့  
အမျိုးအစား - နိုးထည်ပါးဘွဲ့ မင်္ဂလားခြားပို့  
အရွယ်အစား - ၂၂၆.၃ စင်တီမီတာ × ၁၀၇.၃ စင်တီမီတာ  
တည်နေရာ - ထိုင်ပရှုံးဟောင်းနှင့်တော်သမိုင်းပြုတိုက်

ပြို့သည် ပြု့မှုသောတောင်၊ ပြု့ပြု့နှင့် တောင်ကြောင်  
ဝန်တင်သော ပြင်းနှင့်လကို သရုပ်ဖော်ထားသည်。  
ပြင်းမှာ သောတောင်ကြီး၏ အညားပြင်းပြင်းပြု့နှင့်  
သဘာဝအော် နှစ်နှစ်ကာကွယ်လိုပြုလေးသားပုံကို  
ထင်ရှုံးလေးကို ပေါ်လည်၊ ဧည့်သားများသည်  
သဘာဝ၏ ကစ်စိတ်ကစ်စိသောပြစ်၍ သဘာဝထဲကို  
ကိုယ်၍ ကိုယ်တော်မြေးပေးပုံ၊ ဧည့်သားနှင့် သဘာဝ  
သဘာဝဖြစ်ပို့ကိုလည်း လော်ပြထားသည်။

# 目 录

第一章 自强.....	001
第二章 诚信.....	023
第三章 仁义.....	045
第四章 智勇.....	073
第五章 正气.....	099
第六章 孝慈.....	121
第七章 廉耻.....	143
第八章 礼敬.....	165
第九章 勤俭.....	183
第十章 中和.....	201
附 录.....	221
后 记.....	231

## မာတိကာ

အခန်း - ၁	ကိုယ်ထူကိုယ်ထ	001
အခန်း - ၂	ရီးသားဖြောင့်မတ်ကတိတည်မှု	023
အခန်း - ၃	ကြင်နာမူနှင့်တရားမျှတမှု	045
အခန်း - ၄	သူရသတ္တနှင့် လိမ္မာပါးနပ်မှု	073
အခန်း - ၅	မှန်ကန်သည့်စိတ်ဓတ်	099
အခန်း - ၆	သားသမီးဝတ်နှင့် ချစ်ခင်ယူယခြင်း	121
အခန်း - ၇	ရီးသားသန်ရှင်းခြင်းနှင့် အရှက်အကြောက်ရီးခြင်း	143
အခန်း - ၈	လောကဝတ်များ	165
အခန်း - ၉	ကြိုးစားဆောင်ရွက်၊ ချွေတာစုဆောင်း	183
အခန်း - ၁၀	မဏီမပဏီပဒါတရား	201
နောက်ဆက်တဲ့		221
ဖြည့်စက်ရေးသားမှု		231

# 第一章

# 自强

အခန်း - ၁

ကိုယ်ထူကိုယ်ထ



韩天衡 篆刻

ထွင်းဆုံး - ကာန်ကျော်းမီး

天行健  
自強不息  
君子以

摘自周易·乾·象

甲午之夏 進入高溫 上海市文史研究館館員顧振樂書于百歲

顾振乐 书  
၁၂၃ - ၂၀၂၄

天行健<sup>①</sup>，君子以<sup>②</sup>自强不息<sup>③</sup>。

(《周易·乾·象》)

### 【注释】

①天行健：乾卦象征天象，乾有刚健之义。②以：因此，像这样。

③自强不息：自我图强，永不止息。

### 【解读】

天象的运行刚健不息，君子应当效仿天象，奋发图强，永不停息。

---

ကြယ်တာရာ၏ လျပ်ရှားမှုသည် အမြဲမပြတ်သနစွမ်းလျက် ရှိသည်၊ သူတော်စင်သည် ကြယ်တာရာကဲသို့  
စိတ်အားထက်သန်စွာဖြင့် အစဉ်တစိုက် တို့ယ်တူတို့ယ်ထြေးစားသင့်၏။  
ပြောင်းလဲခြင်းနှင့်ယာမတရားကျမ်းလာ ချိုင်အန်း (ရှုန်းအပိုင်း) မှ ကောက်နှုတ်ချက်

天將降大任於斯人也必先苦其  
心志勞其筋骨餓其體膚空乏  
其身行拂亂其所為所以動心忍  
性曾益其所不能

孟子語錄 甲子秋福城趙玉林書時年九十六



趙玉林 书  
ရေးဆွဲ - ကျောက်ယူပဲ

天将降大任于斯<sup>①</sup>人也，必先苦其心志，劳其筋骨，饿其体肤，空乏其身，行拂<sup>②</sup>乱其所为，所以动心忍性，曾<sup>③</sup>益其所不能。

(战国孟子语，《孟子·告子下》)

### 【注释】

①斯：这个。有些版本作“是”。②拂：违背、违逆。③曾(zēng)：同“增”，增加。

### 【解读】

上天要将重大的责任赋予这个人，必然让他心志困苦，筋骨劳累，身体饥饿，备受穷困，使他的志行受到磨炼；通过这些，激发他的意志，坚定他的品性，增加他原本不具备的才能。

ကောင်းကောင်းတဲ့မှ နတ်ဘုရားသည် အရေးကြီးသော တာဝန်ကို ဤလူအား ပေးအပ်မည်ဆိုလျှင် သူကို ရင်နာစေမည်၊ ပင်ပန်းစေမည်၊ ငတ်မွတ်စေမည်၊ ဆင်းရဲစေမည်၊ ဤသိမြော် သူ၏ စိတ်ဓာတ်ကို လေ့ကျင့်ချုံ သူ၏ စိတ်အားထက်သန်အောင် နှီးဆွဲသည်၊ သူ၏ အကျင့်ဟရိဇ္ဇာကို ကြုံခိုင်စေသည်၊ သူမှာ မူလက မရှိသော အရည်အချင်းများကို တိုးပွားလာစေပါသည်။

ဓာတ် - စစ်ပြောင်ဓာတ် ( ဘီစီ ၄၇၅ - ဘီစီ၂၂၁ )

မွန်းမြို့၏အဆို၊ မွန်းမြို့ကျမ်းလာ ကောက်ကျိုအန်း (၃တိယပိုင်း) မှ ကောက်နှုတ်ချုပ်

能勝強敵者先自勝者也

孙其峰 书  
能勝強敵者先自勝者也